

# မြန်မာစာသုတေသနစာတမ်းပုံစံ

## စာတမ်းအင်္ဂါရပ်များ

စာတမ်းတွင် - (၁) ခေါင်းစဉ်၊ (၂) စာတမ်းအကျဉ်း၊ (၃) သော့ချက်ဝေါဟာရ၊ (၄) နိဒါန်း၊ (၅) စာကိုယ်၊ (၆) ခြုံငုံသုံးသပ်ချက်၊ (၇) နိဂုံး၊ (၈) နောက်ဆက်တွဲ (လိုအပ်လျှင်)၊ (၉) ကျမ်းကိုးစာရင်း ပါဝင်ရမည် ဖြစ်သည်။

## ခေါင်းစဉ်

စာတမ်းခေါင်းစဉ်ကြီးသည် စာတမ်းများရိုက်ရန် ချထားသော စာခွင်၏ အလယ်ဗဟိုတွင် ရှိရမည် ဖြစ်သည်။ စာလုံးအရွယ် (size) ကို Font - Pyidaungsu size (16) points (Font style-bold) ဟု သတ်မှတ်ပါသည်။

## စာတမ်းအကျဉ်း

စာတမ်း၏အဓိကကျသည့် အချက်အလက်များကို စာတမ်းအကျဉ်းတွင် ဖော်ပြရမည်။ စာတမ်းအကျဉ်းဆိုသော ခေါင်းစဉ်ကို Pyidaungsu Size (13) points (Font style-bold) ဖြင့် ရိုက်ရမည်ဖြစ်ပြီး မိမိ၏သုတေသနရည်ရွယ်ချက်၊ လေ့လာမည့် နည်းစံနစ်၊ အလေ့လာခံ သီအိုရီ တို့ကို ဖော်ပြရန်နှင့် ရှာဖွေတွေ့ရှိချက်များကို အကျဉ်းချုံးဖော်ပြရန် ဖြစ်သည်။ စာတမ်းအကျဉ်းရှိ တခြားစာသားများကို Pyidaungsu Size (10) points ဟု သတ်မှတ်ပါသည်။ စာတမ်းအကျဉ်းသည် စာလုံးရေ ၁၅၀ မှ ၂၅၀ အတွင်းသာ ရှိရမည်။ စာတစ်ပိုဒ်တည်း ဖြစ်ရမည်။

## သော့ချက်ဝေါဟာရများ

စာတမ်းတွင် အဓိကကျသော ဝေါဟာရများ အထူးသဖြင့် စာတမ်းတွင် အဓိကကျသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရများကို ဖော်ပြရန် ဖြစ်သည်။ စာလုံးပုံစံနှင့် အရွယ်အစားကို Pyidaungsu Size (10) points (Font style-bold) ဟု သတ်မှတ်ပါသည်။

## နိဒါန်း

နိဒါန်းခေါင်းစဉ်ငယ်အတွက် စာလုံးအရွယ်ကို Pyidaungsu Size (14) points (bold) ဖြင့် သတ်မှတ်ပြီး၊ နိဒါန်း၏ လေ့လာတွေ့ရှိချက်တခြားစာသားများကို Pyidaungsu Size (11) points ဟု သတ်မှတ်ပါသည်။

## စာကိုယ်

စာကိုယ်ရှိ ခေါင်းစဉ်ခွဲ၏အောက်တွင် ခေါင်းစဉ်ငယ်များဖြင့် ထပ်ဆင့်ခွဲခြားနိုင်သည်။ ခေါင်းစဉ်ခွဲနှင့် ခေါင်းစဉ်ခွဲငယ်များအတွက် စာလုံးပုံစံနှင့် အရွယ်အစားကို font - Pyidaungsu size (14) points, font style - bold ဟု သတ်မှတ်ပါသည်။ ခေါင်းစဉ်၊ ခေါင်းစဉ်ခွဲ၊ ခေါင်းစဉ်ခွဲငယ် တစ်ခုစတိုင်း ခေါင်းစဉ်အောက်ရှိ ပထမဦးဆုံးစာပိုဒ်၏ အစသည် အတွင်းဘက်သို့ မဆုတ်ဘဲ လက်ဝဲဘက်ထိပ်မှ စရမည်ဖြစ်သည်။ နောက်စာပိုဒ်များမှ အတွင်းသို့ Indentation-Special: 10 mm ဖြင့် အနည်းငယ်ဆုတ်ကာ စရမည်။ ခေါင်းစဉ်အလိုက် ပါဝင်မည့် စာပိုဒ်များကို ခွဲခြားဖော်ပြသည့်သဘော ဖြစ်သည်။

- ဥပမာ -           ၂။ ခေါင်းစဉ်ခွဲ
- ၂၊ ၁။ ခေါင်းစဉ်ခွဲငယ်
- ၂၊ ၂။ .....

## ခြုံငုံသုံးသပ်ချက်

အထက်တွင် ဖော်ပြခဲ့သော ရှာဖွေလေ့လာတွေ့ရှိချက်များနှင့် သုတေသနရလဒ် တို့ကို ခြုံငုံဖော်ပြရေးသားရန် ဖြစ်သည်။

### နိဂုံး

စာတမ်းတွင် သုတေသန လုပ်ဆောင်ချက်နှင့် ပတ်သက်၍ လည်းကောင်း၊ ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို လည်းကောင်း၊ သုတေသနရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လည်းကောင်း ဖော်ပြနိုင်ပါသည်။

### နောက်ဆက်တွဲ

မိမိသုတေသနနှင့် သက်ဆိုင်သော ဓါတ်ပုံမှတ်တမ်းများ၊ အထောက်အထားများကို နောက်ဆက်တွဲအဖြစ် ဖော်ပြနိုင်သည်။

### ကျမ်းကိုးစာရင်း

စာတမ်းပြုစုရေးသားသူသည် မိမိပြုလုပ်ထားသော သုတေသနစာတမ်းနှင့် ဆက်စပ်သည့် ယခင်ပြုလုပ်သော သုတေသနစာတမ်းများ၊ သုတေသနကျမ်းများ စသည်တို့ကို ကိုးကားဖော်ပြရန် ဖြစ်သည်။ ရေးသားရာတွင် စာလုံးပုံစံနှင့် အရွယ်အစားကို Font Pyidaungsu size - (11) points ဟု သတ်မှတ်ပါသည်။

### ဥပမာ - ကျမ်းကိုးစာရင်း

ခင်မင်၊ မောင်(ဓနုဖြူ)။ (၂၀၁၁) ။ **ရေးဟန်ပညာနိဒါန်း။** ရန်ကုန်၊ စိတ်ကူးချိုချို။

Wales, Katies, (2001), *A Dictionary of Stylistics*, 2<sup>nd</sup> Edition, Harlow, Pearson Education Limited.

### စာတမ်းရိုက်ရန်အနေအထား

စာတမ်းရိုက်ရန် စာခွင်ကို အောက်ပါအတိုင်း သတ်မှတ်ပါသည်။

Top = 1"

Bottom= 1"

Left = 0.7"

Right = 0.5"

### စာတမ်းရိုက်ရန် စာလုံးပုံစံနှင့် အရွယ်အစား

စာတမ်းအတွင်း စာသားများ ရိုက်နှိပ်ရန် စာလုံးပုံစံနှင့် အရွယ်အစဉ်အတွက် ခေါင်းစဉ်ကို Font - Pyidaungsu size - (14) points, Font style - Bold နှင့် သုတေသနလေ့လာတွေ့ရှိ ရှင်းလင်းချက်များကို Font - Pyidaungsu size - (11) points, Font style - Regular ဖြင့် သတ်မှတ်ထားပါသည်။